


လမိုင်းတင် က၊ <l-main: tin> 祭 လမိုင်းနတ်
 လမိုင်းနတ် န၊ <l-main: nat> ①农民供奉的保佑丰收的土地神 ②演戏者为祈求保佑演出成功而供奉的神 ③打猎前或强盗抢劫前供奉的神
 လမိုင်းလကား န၊ <l-main: l-ka:> (古)农民
 လမိုင်းဝန် န၊ <l-main: wun> 古代管理皇田的官
 လမုန့် န၊ <la' mon> 月饼
 လမယ် မ၊ <l-me> 一炼乳罐容量的大米或豆，等于1/128箩 (တင်း)
 လမ့က် မ၊ <l- myet> 半炼乳罐的容量
 လမြူ မ၊ <l-myu> 四分之一炼乳罐的容量
 လမြိတ် က၊ <l-myeit> (古)连接，有关，关联
 လမုတ် န၊ <l-mut> 【植】马杧果；臭杧果；野杧果 *Mangifera foetida* (horse-mango)
 လမ့ော်ကြာ န၊ <la' hmyaw kya> = လကြာ
 လယ န၊ <l-ya'> 连续弹指十次的 时间
 လရထား န၊ <la' y-hta:> 月亮
 လရောင် န၊ <la' yaun> 月光，月色
 လရိပ် န၊ <la' yeit> 月影
 လလယ်ယုန်ဆံထုံး န၊ <la' le yon z-don:> 一种妇女发式
 လဝက် န၊ <la' wet> ①半月， ~ ကျီးသွားပြီ။ 已经过了半个月。 ③半月形
 လဝင် I န၊ <la' win> = လဝ် II က၊ <la' win> 月亮 落下，月亮钻入云层中
 လဝင် န၊ <l- win ga'> 【植】丁香
 လဝန်း န၊ <la' wun:> 满月，望月
 လဝန်းသော်တာ န၊ <la' wun: thwa ta> 明月，皓月
 လဝှာကြီး န၊ <l-hwa gyi:> (方)一种相思树，其叶有臭味，可食
 လသာ က၊ <la' tha> 月光明亮，月色好， ~ တုန်းမိုင်းဝင် / ~ တုန်းမိုင်းဝင်၊ (成)趁月光明亮纺纱，(喻)抓住良机
 လသာခရမ်း န၊ <la' tha kh-yan:> 茄 *Solanum melongena*
 လသာခန်း န၊ <la' da gan:> 阳台
 လသာဆောင် န၊ <la' dha zaun> 带阳台的前厅



လလယ်ယုန်ဆံထုံး



လသာဆောင်

လသာမှန်အိမ် န၊ <la' dha hman ein> 一种带罩煤油灯
 လသာရက် န၊ <la' dha yet> 月色皎洁的夜晚
 လသာ: န၊ <la' dha:> 不满周岁的婴儿或不足一岁的动、植物
 လသွားလမ်း န၊ <la' thwa: lan:> 月球运行轨道
 လဟာ န၊ <l- ha> ①露天 ②开阔地带或水面等 ③空间，宇宙 ④真空地带 ⑤海面的小浪
 လဟာတပြင် န၊ <l-ha d-byin> = လဟာ
 လဟာနယ် န၊ <l- ha ne> ①宇宙 ③真空地带
 လဟာပြင် န၊ <l- ha byin> ①空间，宇宙； ~ ခုံးပျံ 宇宙火箭 ②空地，露天； ~ ဇာတ်ခုံ / ~ ကပဲ့ခုံ 露天剧场 / ~ ဈေး 露天市场
 လဟာလေ န၊ <l-ha lei> 海上刮的大风
 လဟု န၊ <l- hu'> 发音轻快短促的字母， ~ သံ 轻快音 (缅文中指 အ၊အိ၊အု and အတ်၊အိတ်等音)
 လဟိုလဟာ န၊ <l- ho l-ha> (若开方言)【动】长臂猿
 လအံ့ မ၊ <l- an'> = လတ်အံ့
 လအိမ် န၊ <la' ein> 月晕； ~ ဖွဲ့ခြင်း 出现月晕
 လဉာ န၊ <l-u'> 【解】举丸
 လာ I က၊ <la> ①来； သူဟာတောင်တွင်းကြီးမြို့က ~ တာပဲ။ 他是从东敦枝镇来的。 ②出自(……著作)； ရှေးဟောင်းသမိုင်း များတွင် ~ ရှိ၏။ 出自古代史籍。 ③能干，有能耐，有本事； တော်တော် ~ တဲ့ကောင်။ 这人不简单。 II ကထ၊ <la> 表示发展趋向，意思是“……起来”，“……来”； ပါ ~ သည်။ 带来了。 / ယခုတိုးတက် ~ ပြီ။ 现在已有进步。 / ရာသီဥတုတဖြည်းဖြည်းနွေး ~ ပြီ။ 天气渐渐暖和起来。
 လာဘ န၊ <la ba'> [巴]利益； ~ ရက် (迷信)黄道吉日
 လာဘစုတ် န၊ <la ba' sout> = စုတ်လာဘ
 လာမာ န၊ <la ma> 喇嘛； ~ ဘာသာ 喇嘛教 / ~ ဘုန်းကြီး 喇嘛
 လာရောက် က၊ <la yaut> 到来，来临
 လာရင်း န၊ <la yin:> 来意，来的目的，来的原因； ဒီလို ~ ကသူနှင့်တွေ့ချင်လို့ပါ။ 到这儿来的目的是想见他。
 လာဟူး န၊ <la hu:> 拉枯族
 လာအို န၊ <la o> 老挝
 လား I န၊ <la:> 骡子 II က၊ <la:> ①去，到，至，往； မြောက်သို့ ~ သော်ဘောလုံးကွင်းရှိ၏။ 往北有一个足球场。 ②转世(升天堂或下地狱)； ပရိနိဗ္ဗန် ~ လေ၏။ 升天。 ③‘偏袒 III မ၊ <la:> ①表示疑问的结尾语，相当于“吗？”； မောင်အောင်သိန်း ~ ။ 是貌昂登吗？ / မာပါရဲ့ ~ ။ 身体好吗？ / သူ့သိ ~ မသိဘူး ~ ။ 他知道不知道呢？ ②插在双音动词中或几个动词之后连用表示动作的连续，相当于又……又……； ဝို ~ ရယ် ~ 又哭又笑的 / ဒီ တော့ရန်သူတွေကမ်း ~ သိး ~ လုပ်ကြတယ်။ 于是敌人大肆